

## Company Profile (First Private Bank Ltd.)

ကုမ္ပဏီအမည်	ပထမပုဂ္ဂလိကဘဏ်လီမိတက် (FPB)		
Code	၀၀၀၀၄	ISIN code	MM0၀၀၀၄၀၀၀၀
စတင်တည်ထောင်သည့်နေ့	၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်	စီမံအုပ်ချုပ်သူ	ဒေါက်တာစိန်မောင် ဥက္ကဋ္ဌ
စာရင်းဝင်ဖြစ်သည့်နေ့	၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်	ဘဏ္ဍာရေးနှစ်	ဧပြီလ ၁ မှ မတ်လ ၃၁ ထိ
အများပြည်သူသို့ ထုတ်ရောင်းထားသည့် ရှယ်ယာ	၂,၄၇၂,၀၅၃ ရှယ်ယာ (၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်)	ထည့်ဝင်ပြီး ရင်းနှီးငွေ	မြန်မာကျပ် ၂၄,၇၂၀,၅၃ သန်း (၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်)
ဖုန်းနံပါတ်	၀၁- ၂၅၁၇၄၈/၃၇၆၄၅၂	အီးမေးလိပ်စာ	fpbbank@myanmar.com.mm
လိပ်စာ	အမှတ် (၆၁၉-၆၂၁)၊ ကုန်သည်လမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းဒေါင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်		
လုပ်ငန်း	<p><b>ပြည်တွင်းဘဏ် လုပ်ငန်းများ</b></p> <p>ပြည်တွင်းဘဏ်လုပ်ငန်းများမှာ-</p> <ul style="list-style-type: none"> <li>(၁) ငွေစုဘဏ်အပ်ငွေ (Saving Deposit)</li> <li>(၂) စာရင်းရှင်အပ်ငွေ (Current Deposit)</li> <li>(၃) စာရင်းသေအပ်ငွေ (Fixed Deposit/Time Deposit)</li> <li>(၄) ခေါ်ယူအပ်ငွေ (Call Deposit)</li> <li>(၅) ပြည်တွင်းငွေလွှဲလုပ်ငန်း (Inter Remittance)</li> <li>(၆) ငွေပေးအမိန့် (Payment Order)</li> </ul> <p><b>ချေးငွေလုပ်ငန်းများ</b></p>		

ချေးငွေလုပ်ငန်းများမှာ-

- (၁) ရိုးရိုးချေးငွေ (Loan)
- (၂) စာရင်းပိုထုတ်ချေးငွေ(Overdraft)
- (၃) အာမခံချေးငွေ(Bank Guarantee)

အငှားဝယ်ယူစနစ်ချေးငွေလုပ်ငန်း(Hire Purchase)

- (၁) မော်တော်ကားအငှားဝယ်ယူစနစ်(HP for Motor Cars)
- (၂) အိမ်ယာ(တိုက်ခန်း)အငှားဝယ်စနစ်(HP for Housing)

**နိုင်ငံခြား ဘဏ်လုပ်ငန်းများ**

- (၁) Export & Import Services (L/C , TT)
- (၂) International Remittance and International Money Transfer Services (Inbound and outbound)
- (၃) Payment Order
- (၄) Money Exchange Service
- (၅) Foreign Exchange Transaction

**Western Union Money Transfer Service**

ပထမပုဂ္ဂလိကဘဏ်သည် Western Union Money transfer services နှင့် (၁၂-၁-၂၀၁၃) နေ့ တွင် စာချုပ်ချုပ်ဆိုပြီး ပြည်ပမှ မြန်မာနိုင်ငံသို့ ငွေလွှဲလုပ်ငန်းကို ဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၆-၁-၂၀၁၆) နေ့စွဲဖြင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ငွေလွှဲလုပ်ငန်း ကို ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။

**မိုဘိုင်းဘဏ်လုပ်ငန်း (Mobile Banking) (myKyat)**

ပထမပုဂ္ဂလိကဘဏ်သည် (၇-၅-၂၀၁၅)နေ့မှ စပြီး မိုဘိုင်းဖြင့် ငွေပေးစနစ် (Mobile Payment Service (myKyat) ဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုမရရှိသည့် ကျေးလက်နေပြည်သူများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

မိုဘိုင်းဘဏ်လုပ်ငန်း (Mobile Banking) (myKyat) မှာ-

- (၁) မိုဘိုင်းဘဏ်ငွေစာရင်း (Mobile Banking Account)
- (၂) ငွေသွင်း-ငွေထုတ် (Cash in- Cash out)
- (၃) ငွေလွှဲခြင်း (Send Money)
- (၄) ငွေတောင်းခံခြင်း (Request Money)
- (၅) ဘီလ်ဆောင်ပေးခြင်း (Bill Payment)
- (၆) ဖုန်းငွေဖြည့်ခြင်း (Phone Top up)
- (၇) လေယာဉ်လက်မှတ်နှင့်အဝေးပြေးကားလက်မှတ်ဝယ်ယူခြင်း
- (၈) တယ်လီဖုန်းဖြင့်ဈေးဝယ်ယူခြင်း
- (၉) တယ်လီဖုန်းဖြင့်ငွေပေးချေခြင်း

**ဒါရိုက်တာအဖွဲ့**

- (၁) ဒေါက်တာစိန်မောင် (ဥက္ကဋ္ဌ)
- (၂) ဒေါ်လှလှဝင်း (အမှုဆောင်ဒါရိုက်တာ)
- (၃) ဦးမြင့်ဇော် (ဒါရိုက်တာ/အကြီးတန်းအထွေထွေမန်နေဂျာ)
- (၄) ဒေါက်တာအောင်မင်း (ဒါရိုက်တာ)
- (၅) ဒေါက်တာတင်ကြည် (ဒါရိုက်တာ)

	<ul style="list-style-type: none"> <li>(၆) ဒေါက်တာတင်သိန်း (ဒါရိုက်တာ)</li> <li>(၇) ဒေါ်လှလှရီ (ဒါရိုက်တာ)</li> <li>(၈) ဦးကောင်း (ဒါရိုက်တာ)</li> <li>(၉) ဦးနေလင်းဦး (ဒါရိုက်တာ)</li> <li>(၁၀) ဦးမျိုးထွန်း (ဒါရိုက်တာ)</li> <li>(၁၁) ဦးထွန်းဆိုင် (ဒါရိုက်တာ)</li> <li>(၁၂) ဦးမြင့်လွင် (ဒါရိုက်တာ)</li> <li>(၁၃) ဦးဟန်မြင့် (ဒါရိုက်တာ)</li> <li>(၁၄) ဦးထင်အောင်ကျော်ဦး (ဒါရိုက်တာ)</li> <li>(၁၅) ဦးဖြိုးလှဝေ (ဒါရိုက်တာ)</li> <li>(၁၆) ဒေါက်တာတင်ဝင်း (သီးခြားလွတ်လပ်သော ဒါရိုက်တာ)</li> </ul>
Website	<a href="http://www.fpb.com.mm">www.fpb.com.mm</a> / <a href="http://www.firstprivatebank.com.mm">www.firstprivatebank.com.mm</a>
အဓိကငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ	Myanmar Securities Exchange Centre Co., Ltd. (MSEC)
ပြင်ပစာရင်းစစ်အဖွဲ့	ဦးလှထွန်းနှင့်အဖွဲ့လီမိတက် (U Hla Tun & Associate Limited)
ကုမ္ပဏီ၏သမိုင်းအကျဉ်းချုပ်	<p>ပထမပုဂ္ဂလိကဘဏ်လီမိတက်ကို အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ၁၉၉၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရကုမ္ပဏီ၏ မှတ်ပုံတင်အမှတ် (၂၂၃/၁၉၉၁-၁၉၉၂) (၉-၉-၁၉၉၁)နေ့စွဲဖြင့် ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ(၂၅-၅-၁၉၉၂)နေ့စွဲပါလိုင်စင်အမှတ် စီဘီအမ်/ပီ-၁(၅)၁၉၉၂ ဖြင့် ခွင့်ပြုချက်ရရှိခဲ့ပါသည်။ (၆-၁၀-၁၉၉၂)နေ့တွင် အမှတ် (၆၁၉-၆၁၂)၊ ကုန်သည်လမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းဒေါင်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဘဏ်လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။</p> <p><b>မတည်ရင်းနှီးငွေများ</b> ပထမပုဂ္ဂလိကဘဏ်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ် (၁၀၀)ဘီလီယံရှိပြီး၊ (၁၅-၈-၂၀၁၆)</p>

နေ့တွင် ထည့်ဝင်ပြီးမတည်ငွေရင်းမှာ ကျပ် (၂၄.၇၂)ဘီလီယံဖြစ်ပါသည်။

**ဘဏ်ခွဲများဖွင့်လှစ်ခြင်း**

ဖွင့်လှစ်ပြီးသည့်ဘဏ်ခွဲများနှင့်ဘဏ်ခွဲငယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

<b>ဘဏ်</b>	<b>ဖွင့်လှစ်သည့်နေ့</b>
(၁) ရုံးချုပ် (ရန်ကုန်)	၆-၁၀-၁၉၉၂
(၂) နေပြည်တော်ရုံးချုပ်	၁၀-၁-၂၀၁၁
(၃) ဘုရင့်နောင်ဘဏ်ခွဲ (၁)	၂၃-၁၀-၁၉၉၃
(၄) မန္တလေးဘဏ်ခွဲ (၂)	၁၃-၇-၁၉၉၅
(၅) မုံရွာဘဏ်ခွဲ (၃)	၁-၄-၁၉၉၆
(၆) သိမ်ကြီးဈေးဘဏ်ခွဲ (၄)	၁-၄-၁၉၉၆
(၇) ပြည်ဘဏ်ခွဲ (၅)	၂၄-၁၁-၁၉၉၆
(၈) ဟင်္သာတဘဏ်ခွဲ (၆)	၂-၁၁-၁၉၉၇
(၉) ကျောက်ပန်းတောင်းဘဏ်ခွဲ (၇)	၃၀-၄-၁၉၉၈
(၁၀) ပခုက္ကူဘဏ်ခွဲ (၈)	၁၂-၈-၁၉၉၈
(၁၁) မကွေးဘဏ်ခွဲ (၉)	၁၄-၈-၁၉၉၈
(၁၂) ထားဝယ်ဘဏ်ခွဲ (၁၀)	၂၆-၁၀-၁၉၉၉
(၁၃) မြိတ်ဘဏ်ခွဲ (၁၁)	၁၆-၉-၁၉၉၉
(၁၄) လသာဘဏ်ခွဲ (၁၂)	၂၂-၂-၂၀၀၀
(၁၅) ကော့သောင်းဘဏ်ခွဲ (၁၄)	၁၂-၂-၂၀၀၀
(၁၆) အောင်ပန်းဘဏ်ခွဲ (၁၅)	၂၆-၃-၂၀၀၀
(၁၇) အလုံဘဏ်ခွဲ (၁၆)	၁၀-၇-၂၀၀၀
(၁၈) မော်လမြိုင်ဘဏ်ခွဲ (၁၇)	၁၉-၁၀-၂၀၀၉
(၁၉) ကလေးဘဏ်ခွဲ (၁၈)	၃-၅-၂၀၁၀
(၂၀) တောင်ကြီးဘဏ်ခွဲ (၁၉)	၂၉-၈-၂၀၁၁
(၂၁) လွိုင်ကော်ဘဏ်ခွဲ (၂၀)	၂၁-၃-၂၀၁၃
(၂၂) သီရိရတနာဘဏ်ခွဲ (၂၁)	၂-၆-၂၀၁၄
(၂၃) မန္တလေးလမ်း(၃၀)ဘဏ်ခွဲ (၂၂)	၃၀-၆-၂၀၁၄
(၂၄) ဘားအံဘဏ်ခွဲ (၂၃)	၂၅-၈-၂၀၁၄
(၂၅) ဂန့်ဂေါဘဏ်ခွဲ (၂၄)	၃၀-၄-၂၀၁၅
(၂၆) မုံရွာဘဏ်ခွဲ (၂၅)	၁၄-၉-၂၀၁၅
(၂၇) ဘုတလင်ဘဏ်ခွဲ (၂၆)	၁၄-၁၂-၂၀၁၅
(၂၈) မင်းလှဘဏ်ခွဲ (၂၇)	၈-၂-၂၀၁၆
(၂၉) ပုသိမ်ဘဏ်ခွဲ (၂၈)	၁၃-၆-၂၀၁၆

(၃၀) ကမ္ဘာ့ဘဏ်ခွဲ (၂၉)	၈-၂-၂၀၁၆
(၃၁) သင်္ဘန်းကျွန်းဘဏ်ခွဲငယ်	၂၀-၈-၂၀၁၄
(၃၂) မကွေးဘဏ်ခွဲငယ်	၁၂-၉-၂၀၁၄

**နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများ (Money Changer)**

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၂၄-၁၀-၂၀၁၁) နေ့တွင် နိုင်ငံခြားငွေများဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ပေးခွင့်လိုင်စင်အမှတ် စီဘီအမ် အက်ဖ်အီးအမ်ဒီ ၈/၂၀၁၁ ဖြင့် ရရှိခဲ့ပါသည်။ နိုင်ငံခြားငွေရောင်းဝယ်ရေးကောင်တာများကို ရန်ကုန်ရုံးချုပ်၊ ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မကွေး၊ မြိတ်၊ ကော့သောင်း၊ အောင်ပန်း၊ မော်လမြိုင်၊ ကလေး၊ တောင်ကြီး၊ လွိုင်ကော်၊ သီရိရတနာ၊ မန္တလေးလမ်း(၃၀)၊ ဘားအံ၊ ဂန့်ဂေါ၊ ဘုတလင်၊ မင်းလှ၊ ပုသိမ်၊ ကမ္ဘာ့ဘဏ်ခွဲများနှင့်သင်္ဘန်းကျွန်းဘဏ်ခွဲငယ်တို့တွင် ဖွင့်လှစ်ထားပါသည်။

**နိုင်ငံခြားဘဏ်လုပ်ငန်းများ**

(၂၄-၈-၂၀၁၂)နေ့စွဲဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေများရောင်းဝယ်ဖောက်ကားသည့် လိုင်စင်ကို လိုင်စင်အမှတ် စီဘီအမ်-အက်ဖ်အီးအမ်ဒီ-၉၃/၂၀၁၂ဖြင့် ရရှိခဲ့ပါသည်။

**ပြည်ပအဆက်အသွယ်ဘဏ်များ(Correspondence banks)**

ပထမပုဂ္ဂလိကဘဏ်သည် Society for Worldwide Interbank Financial Telecommunication(SWFT)၏ အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံခြားအဆက်အသွယ်ဘဏ်များဖြစ်သော- UOB (Singapore)၊ OCBC (Singapore, Hongkong, Shanghai, Bangkok, Korea)၊ May Bank (Malaysia)၊ First Commercial Bank (Taiwan)၊ ICBC (Taiwan)၊ United Bank of India၊ Bank of Ayudhya (Thailand)၊ Bank Asia (Bangladesh)၊ E-Sun Bank (Taiwan)၊ Krung Thai (Thailand)၊ Sumitomo Mitsui Banking Corporation (Japan)၊ Cathy United Bank (Taiwan)၊ Busan Bank (Korea) နှင့် ချိတ်ဆက်ပြီး နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း၊ ပို့ကုန်/သွင်းကုန်ငွေလွှဲစာတမ်း၊Export/ImportLC၊ကြိုးမဲ့ကြေးနန်းTTဖြင့် ငွေလွှဲပို့ခြင်း၊ နိုင်ငံခြားဘဏ်ငွေစာရင်းပြောင်းလွှဲပေးခြင်းများကိုဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ဖြစ်လာခဲ့သည်။